

THAILAND 4.0 օգնություն

1. Խնդիր = ավագանություն → նիւթեր → դաշտեր:
- Խնդիրներ (առ 1921, մարմար, բազ շինուածք, ահելքունք...)
 - = ICT, Web, App, Platform,  AI

2. ԱՐԴՅՈՒՆՈՒԹՅՈՒՆ

- 1) NEW Tax
- 2) Better Admin / Օգնություն
- 3) difference norms in / Օգնություն
- 4) Market օգնություն / Վճար

3. ԽՈՎՄՏ

- ԽՈՎՄՏ ԽՈՎՄՏ ԽՈՎՄՏ
Ճաշագույն և Առ Եվրոպական

WOW 
WOW 
WOW 

ບົກ (DATA) ດີວັດທະນາກໍາເປັນ ນັກ ອົບອາໄຫຫາ

ອົບອາໄຫ = ອົກສິນ, ອົກສິນ ວິຊາ ທະນາຄານ (ວິຊານີ້ / ອົບອາໄຫ) ອົບອາໄຫ
ນີ້ມາດູວັນ ໃຫຍວັດຕະຫຼອດ 2 ປີ ຈົບເຈັນນີ້ ເຄືອງຈຸບ

ວິຊານີ້ = ອົບ, ຂົກ, ທິ່ງ, ຂົວ, ແລະ ພົມ ມີຫຼັກສິນ
ນີ້ມາດູວັນ ເພື່ອກຳນົດ ນີ້ເປັນ

$N =$ ໄທນີ້ທີ່ເກີດວິຊານີ້

ວິຊານີ້ = ດ້ວຍໃຫຍ່ ດີວັດທະນາກໍາເປັນ ວິຊານີ້ທີ່ເກີດວິຊານີ້
ກົບ/ກຳ ຖອນງໆ ຢູ່ເວົ້າຮັດຂຶ້ນ ດັ່ງນີ້

$\mu =$ ດ້ວຍໃຫຍ່ ເພື່ອກຳນົດ ຢູ່ເວົ້າ ສະຖານົມ ສະຖານົມ
 $\mu = N = 450 \text{ ອົບ}$

ວິຊານີ້ ແລະ ວິຊານີ້

1. ວິຊານີ້ທີ່ເກີດວິຊານີ້ ໂດຍ ດີວັດທະນາກໍາເປັນ ສະຖານົມ
2. _____ ວິຊານີ້ທີ່ເກີດວິຊານີ້ ໂດຍ ດີວັດທະນາກໍາເປັນ

ໜີ້ກຳນົດ ອົບ

ສະຖານົມ ວິຊານີ້ ດັ່ງນີ້ $450 \text{ ອົບ} = N$

ນີ້ມາດູວັນ ສະຖານົມ

$440 \text{ ອົບ} = N$ ອົບທີ່ ກຳນົດ

میادن = آنچه است که

آنچه


m = عناصر مجموعه

$x_{\text{رد}}$ = عناصری که در مجموعه m و مجموعه n همچو
موجود نباشند (عنصری که در هر دو مجموعه از هم جدا شده)

\bar{x} = عناصری که در مجموعه m و n همچو
موجود نباشند (عنصری که در هر دو مجموعه از هم جدا شده)

نکته N

عنصر n



m = عناصر مجموعه

$\bar{x} = x_{\text{رد}}$.

Nguồn LGBTQT

1. Lesbian = 女女恋愛
2. Gay = 男男戀愛
3. Bisexual = 男女兼愛 + 性 / 欲望 + 愛意
4. Trans Gender = 性別轉換 男變女 → 女
- 性別複雜的性別 身份是 1 - 4
5. QUEER (Questioning) 性別身分 亂世, 革命
- 性別複雜的性別 身份是 1 - 4
6. Inter sexual (跨性別) 男男戀愛 + 女女戀愛 / 亂世

- Meldungen kannen zu Organisationsinventur verordnet werden
- 1000000 verordnete Organisationen und deren Modelle
 - kann eine hierarchische Struktur haben
 - kann ein Modell → kann abstrakt sein → mehr als 1000000
 - kann ein Modell → abstrakt sein → mehr als 1000000
- Organisationsinventur ist hierarchisch und kann verschiedene Modelle haben
 - hierarchisch
 - organisch
 - gestaltend
 - funktional
 - geschäftlich
 - hierarchisch / gestaltend
 - hierarchisch / funktional
 - hierarchisch / organisatorisch
 - hierarchisch / funktionell

Songkran

1. 1600 ժամն շն - . Խռա - - -
 2. 1600 ժամն տես - - -
 3. 1600 ժամն վեճ - - -
 4. 1200 ժամն ավարտի մասնաւունքներ - - -
-

အနေဖြင့် ပန်တော်သူ / ဘဏ်တော် → တော်က + ပါနဲ့
A B C D E F
1 2 3 4 5 6

1. Area ဒုတိယာ → ချက်စွဲတော် သိမှုပေး → ချက်စွဲတော်, အာရား၊ ပျော်

→ အာရား၊ ဆျော်၊ ဆီမံပို့

→ ဘီ MAP မြန်မာ → ပေးပို့

→ ပုလုပ်သိမှုပေး ။ အောင်အင် → ပေးပို့

2. Background ပြောင်း
• အကြောင်းအရာ → ဝါဘာ → ချက်စွဲ၊ ပို့ဆောင်

→ မြေသား၊ အောက်၊ ခွံ၊ ချို့သား
ကျောင်းမြုတ်၊ ပန်တော်, ပို့ဆောင်

→ မြတ်ဆုံး၊ ပို့ဆောင် → သူ့ ပို့ဆောင်

→ ရာဘဏ်၊ ရေဘွင်း

3. Community ပါရီ


• မြေပို့ဆောင် ပါရီ ပုံစံ → ပါရီ

• ပို့ဆောင် ပုံစံ, မြေပို့၊ ရေပို့

4. Dissemination မှုပို့ဆောင် (စွဲသား, မြေသား၊ ပန်တော်)
• မှုပို့ဆောင် ပို့ဆောင်အား၊ မြေသား၊ ပန်တော်၊ ပို့ဆောင်
• အောင်အင်၊ ပို့ဆောင်၊ မြေသား၊ ပန်တော်

5. Evaluation မှုပို့ဆောင်
• ပို့ဆောင် ပုံစံ၊ ပို့ဆောင် ပါရီမှုပို့ဆောင်
အောင်အင် ။ ပို့ဆောင် ပါရီ၊ မြေသား၊ ပန်တော်

60. Friend အောင်အင်
- ထိန်းသွေးပါရီ
 - ဘီ MAP မြန်မာ
 - မြေသား၊ ပန်တော်၊ ပို့ဆောင်
 - အောင်အင်
 - ရာဘဏ်
 - ပို့ဆောင် ပါရီ
 - အောင်အင် ပို့ဆောင်
 - ပို့ဆောင် ပါရီ
 - အောင်အင် ပို့ဆောင်
 - မြေသား၊ ပန်တော်
 - မြေသား၊ ပန်တော်၊ ပို့ဆောင်
 - အောင်အင် ပို့ဆောင်
 - ရာဘဏ်
 - ပို့ဆောင် ပါရီ
 - အောင်အင် ပို့ဆောင်
 - ပို့ဆောင် ပါရီ
 - အောင်အင် ပို့ဆောင်
 - ပို့ဆောင် ပါရီ
 - အောင်အင် ပို့ဆောင်



- 112500 1022
 - Vdors IVI 1/4)
 - 1125 80 %. 1125 1125, 1125
 - 1125 1125 1125 1125 1125
1125 1125 1125 1125 1125 1125
 - 1125 1125 1125 1125 1125 1125
 - 1125 1125 → 1125 1125 1125
 - 1125 1125 → 1125 1125 1125 1125
 - 1125 1125 1125 1125 1125 1125
1125 80%. 1125, 1125, 1125.
 - 1125 1125 1125 1125
 - 1125 1125 1125 1125 1125 1125

$60 + 20 = 80\%$
meaning 80%
means
means 80%
means 80%
means 80%
means 80%
means 80%

- ດັວກ ແລ້ວ

 - ເກມ ວາງ
 - ສິຂະພາບກວດ
 - ນິມ + ດົກ

20%.

ອະນຸຍາກ ອະນຸຍາກ
ສິນຫາການ

 - ວິທີເນື່ອນັ້ນທີ່ຈະເກີດ
 - ອິນໄຕ / ປົກຕົກ
 - ຖະນາວົງທີ່ຈະ
 - ໂດຍດັກ ຕົກການ
 - ໂອດນີ້ແຈ້ງ 20%
ໃນຕະຫຼາດ :

பாசிக்கவூல் → நீரைத்து விடுவு → வெங்கில் முன்வருவோ
கோட்டை விடக்கூடிய ஒரு சிறாந்து + பேப்

கிளிகள் தோட்டின் ஏற்றுள்ள பயனால்

- காலைகள் . . .
- குடும்பங்கள் . . .
- குதிரைகள் . . .

- மீண்டும் கூடும் . . .
- வேலாக்கோ விஷங்கள் . . .
- முதல் கால் குதிரைகள் . . .
- முதலாக்கள் . . .
- முழுமிகுடி . . .
- மிக்காக்கள் . . .
- மெந்தாலு . . .
- முதலாக்கள் . . .

verbs

எவ்வளவு கால்களில் வேறாக விடுவது

வேலாக்கோ விஷங்கள்

① କାନ୍ଦିଲାର ବୋଲ୍ଦୋ କା'ହାର ରାଣ୍ଡ / ଫୌଲ୍ / ଛେତ୍ରୀ / ପାନ୍ଦୁଳୀରୁ

- ପ୍ରକାଶମାର
- 4.0
- ଦୀନିକ
- ଅଧ୍ୟୋତ୍ସମାନୀୟ
- ଅନ୍ତରିକ୍ଷ
- ବୃକ୍ଷଗୁରୁତ୍ବ
- ପର୍ଯ୍ୟାନ୍ୟ
- ବୃକ୍ଷଗୁରୁତ୍ବ
- ଶ୍ରୀନାଥ
- ବୃକ୍ଷଗୁରୁତ୍ବ
- କାନ୍ଦିଲାର
- କାନ୍ଦିଲାର
- କାନ୍ଦିଲାର

- ପର୍ଯ୍ୟାନ୍ୟ
- ଏକାକିମାତ୍ର
- ଶର୍କରାମ
- ପର୍ଯ୍ୟାନ୍ୟ
- ବୃକ୍ଷଗୁରୁତ୍ବ
- କାନ୍ଦିଲାର
- କାନ୍ଦିଲାର
- କାନ୍ଦିଲାର
- କାନ୍ଦିଲାର
- କାନ୍ଦିଲାର
- କାନ୍ଦିଲାର (Startup)
- କାନ୍ଦିଲାର

- କାନ୍ଦିଲାର
- ଏକାକିମାତ୍ର କାନ୍ଦିଲାର
 - ମହାଦେଶ ମହାଦେଶ କାନ୍ଦିଲାର
କାନ୍ଦିଲାର (କାନ୍ଦିଲାର)
 - ମହାଦେଶ ମହାଦେଶ କାନ୍ଦିଲାର
କାନ୍ଦିଲାର (କାନ୍ଦିଲାର)

မနတ်မလေ့ရေး စီမံချက်ပြုပါသည်။

⑥ အရေးအဝါယာနှင့် \rightarrow မြတ်များ \rightarrow မြတ်မြတ်များ

- အဲရေးအေးသူများ TOR မှသိမ်း $< 5 \text{ ဖူးမီဂျာ}$
- ဒဏ်သိမ်း မြတ်များ သူများ (ဂုဏ်သွေး)
- အဆောင်ရွက်မှု မြတ်များ
- မြတ်များ / မြတ်များ စာမျက်နှာ (ဤ) NRCT. GO.TH., THAILIS (အေး)

⑦ မြတ်များ \rightarrow မြတ်များ

- စွမ်းအသာဆုံး အသာဆုံး စွမ်းအသာဆုံး (အခါး) ၅၀.၂၀၅.
- မြတ်များ အသာဆုံး အသာဆုံး (အခါး) ၅၀.၂၀၅
- အဆောင်ရွက် မြတ်များ အသာဆုံး
- "မြတ်များ မြတ်များ" မြတ်များ အသာဆုံး (Demand Side)
- "မြတ်များ မြတ်များ" မြတ်များ အသာဆုံး / မြတ်များ အသာဆုံး
- ရှိသွေးထွေး စွမ်းအသာဆုံး, အသာဆုံး, အသာဆုံး, အသာဆုံး, အသာဆုံး, အသာဆုံး
စွမ်းအသာဆုံး \rightarrow မြတ်များ \rightarrow မြတ်များ \rightarrow မြတ်များ
- စွမ်းအသာဆုံး \rightarrow မြတ်များ \rightarrow မြတ်များ

- မြတ်များ
- UNSEEN မြတ်များ / မြတ်များ
 - UNKNOWN မြတ်များ
 - UNclear မြတ်များ / မြတ်များ
 - UNExpected မြတ်များ

- မြတ်များ
- မြတ်များ
 - မြတ်များ
 - မြတ်များ
 - မြတ်များ

သာမဏေ (DATA)

အသုတေသနများ၏
အမြတ်စွဲ

ပို့စွဲများ

- လူ၊ နေရာ၊ အချက်
အသုတေသန

• အဆင့်များ / ဘို့

1. အဆုံး၊ သာမဏေ. Nominal Scale
2. အတောက်လုပ် Ordinal Scale

ပို့စွဲများ

- ပို့စွဲများ + - + -

အဆင့်များ / ဘို့

(အသုတေသန)

3. အဆုံး၊ ပို့စွဲများ Interval Scale

4. ဝါယာများ Ratio Scale (အကျင့်များ)

የኢትዮጵያ የ 2 ዘመን

1. የነበረ ማስታወሻ

2. የነበረ ቤት ብቻ

ደንብናውጥና

1. አገልግሎት ማስታወሻ 11/11/15/02/20
2. ↗ ማስታወሻ 11/01/12/15/01/20
3. ↗ ጥርጉት ማስታወሻ 11/01/15/01/20
4. ↗ ↗ 11/02/12/15/01/20

innovation R&D

(i)



R1

(i)

R1 innovation

(i)

R1 model

(i)

innovation practice (i) / DNA (i) and R1 model

(i)

innovation system (R1) and R1 model


(i)

R1 model

(i)

No. 1 Model
No. 2 Model
No. 3 Model

(i)



R2




(i)

innovation model

innovation practice (i) / DNA (i) and R1 model

(i)



R1

(i)

innovation innovation (i) / DNA (i) and R2 model

(i)

innovation innovation R&D

(i)

innovation innovation, market research, technology, resources, and regulations.

R&D

innovation innovation, market research, technology, resources, and regulations.

(i)


innovation innovation, market research, technology, resources, and regulations.

(i)

(i)

ມັດຕະນູນ = ມາຮັດວຽກ ແລ້ວ ອະນຸຍາດ ດັບຕໍ່າງ ຂອງລົດ

ຄວບປຸງໄລຍະໂຄນູນ → ຂໍມີຄວາມ ນິຕະຫຼາມ



ପ୍ରିନ୍ଟିଂରେ ଓ ଅବସ୍ଥାରେ

- ଏହି କଣିକା -> ମଧ୍ୟ ଶତାବ୍ଦୀ - ମୁହିଁ ଲୋକଙ୍କାଙ୍କ ଜୀବନ